

ရှုမှတ် က၊ <shu' hmat> 【佛】静坐凝心专注一境地修习  
ရှုမျှော် က၊ <shu' hmyaw> 眺望，遥望： ~ ကွင်း 视野，景象 / ~ ခင်း 风景，景致

ရှုရိုးရှုရာ က၊ <shu' yi: shu' ya> = ရှုရှုရှုရှုရှုရှု  
ရှုထိုးထိုး က၊ <shu' tho: dho:> 脸色阴沉地，မရယ်မပြုံးပဲ ~ နှင့်ဖြစ်နေ၏။ 脸色阴沉，没有一丝笑容。

ရှုဖို့ က၊ <shu' i> 眺望，遥望

ရှု I က၊ <shu> ①吸(气)，呼吸： အသက် ~ သည်။ 呼吸。②闻，嗅，吸(大烟)： နှာ ~ သည်။ 嗅鼻通散(嗅剂)。 / ဘိန်း ~ သည်။ 抽鸦片烟。③呼出(气)，喷出： ရသေ့တို့ အားမြေ ~ ရှိမျက်စိမမြင်ရှိကြသည်။ 隐士们被蛇喷出的毒气搞瞎了眼睛。 II မ၊ <shu> (吸)口(烟)： ဆေးပေါ့လိပ်ကို တ ~ နှစ် ~ သောက်လိုက်၏။ 抽一、两口烟。

ရှုဆေး န၊ <shu zei> 【医】嗅剂(治头痛、鼻塞用)

ရှုထောင့် န၊ <shu daun> 嗅剂(药锭)

ရှုထိုး က၊ <shu hto> ①(蛇)发出咝咝声 ②倒气，憋气： လူနာသေခါနီးမှို ~ နေသည်။ 病人临死前呼吸困难。

ရှုထုတ် က၊ <shu htout> 呼吸

ရှုနာ န၊ <shu na> 哮喘病： ~ စွဲသည်။ 患哮喘病。

ရှုနာရှိုက်ကုန်း န၊ <shu na shait kon> 瘦弱多病的人

ရှုနာသည် န၊ <shu na dhe> 体弱多病者，老病号

ရှုပန်းနာ န၊ <shu pan: na> 哮喘病

ရှုပူး န၊ <shu bu> 嗅剂药盒

ရှုရှု/ရှုရှုး န၊ <shu shu/shu: shu> (小儿语)尿

ရှုရှုပေါက် က၊ <shu shu paut> (小儿语)尿尿

ရှုရှုပန်း က၊ <shu shu pan:> = ရှုရှုပေါက်

ရှုရှုရှုရှု/ရှုရှုရှုရှုး က၊ <shu shu sha sha / shu shu sha: sha:> (辣得)吸溜吸溜地，气呼呼，气喘嘘嘘： ဝိတ် ~ ဖြစ်ခိုက်တွင် 正在生气时…… / ~ ဖြင့်ကြိမ်ကိုဝင်ပြီးတော့ လှဲကာရှိုက်လေသည်။ 气呼呼地挥起藤鞭抽打。

ရှုရှုရှုရှု က၊ <shu shu she: she> = ရှုရှုရှုရှု

ရှုရှုရှုရှုး က၊ <shu shu shin: shin> = ရှုရှုရှုရှု

ရှုရှိုက် က၊ <shu shait> 吸，嗅

ရှုသာရှိုက်သာ က၊ <shu dha shait tha> 松了口气地： အခုမှပဲ ~ ရှိတော့တယ်။ 这才松了一口气。

ရှုသွင်း က၊ <shu thwin> 吸气，吸入： လေကို ~ သည်။ 吸入空气。

ရှုဟပ် က၊ <shu hat> 吸，嗅

ရှုး I န၊ <shu:> ①尿 ② = ရှုးပျံ ③【英 shoe】皮鞋  
II က၊ <shu:> ①物体一端变细变尖： နှလုံးသည်အထက်လုံး အောက် ~ သည့်ပုံသဏ္ဍာန်ရှိသည်။ 心脏的形状是上圆下尖的。②不履行原计划(或诺言)而后退，(办事)虎头蛇尾： အများ ~ သွားသည်။ 虎头蛇尾。③煽动，唆使，怂恿，参见ရှုထိုက်条 III န၊ <shu:> (合)亮晶晶的，见参

သောက် ~ ၊ မီး ~ 条 IV မ၊ <shu:> 嘘……

ရှုးတူးရှုးတား က၊ <shu: tu: sha: ta:> = ရှုးရှုးရှုးရှုး

ရှုးတေ က၊ <shu: tei'> = ရှုးထိုက်

ရှုးထိုက် က၊ <shu: tait> ①挑动狗吠叫或咬人： ခွေးခြင်း ကိုက်အောင် ~ သည်။ 挑逗狗互相咬。②挑唆，唆使，煽动，怂恿： သူတို့နှစ်ယောက်ရန်ဖြစ်အောင် ~ နေသည်။ 正在怂恿他们两人打架。

ရှုးနက် န၊ <shu: net> 【动】黑松鼠(比一般的松鼠大)

ရှုးပျံ န၊ <shu: byan> 【动】鼯鼠(flying squirrel)

ရှုးဖိနပ် န၊ <shu: ph-nat> [英· 緬 shoe + ဖိနပ်] 皮鞋(见 ဖိနပ်图)

ရှုးမီး န၊ <shu: mi> 焰火，烟花

ရှုးမီးပေါက် န၊ <shu: mi: baut> 焰火

ရှုးရိုးရှုးရား က၊ <shu: yi: shu: ya:> = ရှုးရှုးရှုးရှုး

ရှုးရှုးချွန်းချွန်း က၊ <shu: shu: khyun: gyun:> 窄而尖，狭长： သင်္ဘောဦးကို ~ ဆောက်သည်။ 把船头造得又尖又窄。

ရှုးရှုးခိုင်းခိုင်း က၊ <shu: shu: dain: dain:> 鲁莽，急躁： လူငယ်များသည် ~ လုပ်တတ်သည်။ 年轻人干事往往性急鲁莽。

ရှုးရှုးရှုးရှုး က၊ <shu: shu: sha: sha:> (大怒时)气呼呼，(气得)呼哧呼哧地： ဖခင်လုပ်သူမှာ ~ ဖြစ်နေသည်။ 父亲正在发怒，气呼呼的。

ရှုးရှုးရှုရှု I မ၊ <shu: shu: she: she:> (辣得)吸溜吸溜地；气呼呼；(火花等的响声)噼噼 II က၊ <shu: shu: she: she:> = ရှုးရှုးရှုးရှုး / ~ နှင့်ခေါ်သူပုန်ထသည်။ 气呼呼地大发雷霆。

ရှုးရှုးရှုရှုး က၊ <shu: shu: shin: shin:> = ရှုးရှုးရှုးရှုး

ရှုးရှုးရှုန်းရှုန်း မ၊ <shu: shu: shon: shon:> 嘶嘶，嘘嘘

ရှုးရှု မ၊ <shu: she:> (生气时)吼叫着： ရန်သူ့တပ်သား များသည် ~ နှင့်ဖြစ်ကြသည်။ 敌兵吼叫着。

ရှုးဝါး န၊ <shu: wa:> [英 sure] 肯定的，必定的，一定的： ~ ဖြစ်ခဲ့လား။ 是肯定的吗？

ရှုးဝါးတစ် န၊ <shu: wa: tit> [英 sure tip] (赛马等)准确的情报

ရှုး I န၊ <shei'> ①前面，跟前： အိမ် ~ 房前 ②今后，将来： ~ လျှောက်လုပ်စေတော့မယ့် ကြီးပွားရေးသေးတယ်။ 今后还有许多事要做。③先头，先锋： ~ တပ် 先头部队 ④面前： လူကြီးစုံရာ ~ မှာလက်ထပ်သည်။ 明媒正娶地结了婚。⑤前方： ~ သို့ဆက်သွားလျှင်တံတားကြီးကိုတွေ့လိမ့်မည်။ 再往前走就会遇到一座桥。⑥物体的头部，前部 II န၊ <shei'> 下一个，今后： ~ လ 下个月 / ~ နှစ် 明年

ရွှေကပေါက် န၊ <shei ga' baut> 緬文符号“\*”的名称